

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်ကောင်စီ

ရန်ကုန်မြို့

၁၉၇၆ ခုနှစ်၊ နိုင်ငံတော်၏နောက်ထပ်ဘဏ္ဍာငွေအရ-အသုံးဆိုင်ရာဥပဒေ

[၁၉၇၆ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၇။]

၁၃၃၈ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်။

(၁၉၇၆ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်။)

အောက်ဖော်ပြပါ ဥပဒေကို ထုတ်ပြန်ကြေညာသည်။

နိဒါန်း

၁၉၇၆ ခုနှစ်၊ နိုင်ငံတော်၏ ဘဏ္ဍာငွေ အရ-အသုံးဆိုင်ရာ ဥပဒေ (၁၉၇၆ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေ အမှတ် ၂) အရ၊
၁၉၇၆-၇၇ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရာထားသောရငွေများနှင့်ခွင့်ပြုထားသော သုံးငွေ များအပြင် နောက်ထပ်ရငွေများ၊
လျော့ငွေများ၊ရာထားရန်နှင့် သုံးငွေများခွင့်ပြုရန် လိုအပ်သော ကြောင့် ပြည်သူ့လွှတ်တော်သည် အောက်ပါဥပဒေကို
ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ (က) ဤဥပဒေကို ၁၉၇၆ ခုနှစ်၊ နိုင်ငံတော်၏ နောက်ထပ် ဘဏ္ဍာငွေအရ-အသုံးဆိုင်ရာ ဥပဒေဟု ခေါ်တွင်စေရမည်။

(ခ) ဤဥပဒေသည် ၁၉၇၆-၇၇ ခု၊ ဘဏ္ဍာရေးနှစ်အတွက် အကျိုးသက်ရောက်စေရမည်။

၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) နောက်ထပ်ရာထားသောရငွေ ဆိုသည်မှာ ၁၉၇၆ ခုနှစ်၊ နိုင်ငံတော်၏ ဘဏ္ဍာငွေ အရ-အသုံးဆိုင်ရာ ဥပဒေအရ၊

ရာထားသောရငွေများအပြင် နောက်ထပ်ရာထားသည့် ရငွေများကို ဆိုသည်။ ယင်းရငွေ များတွင် ဌာနနှင့်

အဖွဲ့အစည်းများ အသစ်တီထွင် ဖွဲ့စည်းခြင်း၊ အခွန်အကောက်သစ်များ တီထွင် ကောက်ခံခြင်း၊

အခွန်အကောက်နှုန်းများ ပြင်ဆင်ကောက်ခံခြင်းတို့ကြောင့် နောက်ထပ်ရသည့် ရငွေများ လည်း ပါဝင်သည်။

(ခ) နောက်ထပ် ရာထားသော လျော့ငွေ ဆိုသည်မှာ ၁၉၇၆ ခုနှစ်၊ နိုင်ငံတော်၏ ဘဏ္ဍာငွေ အရ-အသုံး ဆိုင်ရာ ဥပဒေအရ

ရာထားသော ရငွေများအနက် ဥပဒေအရ ဆက်လက်စည်းကြပ် ကောက်ခံရေးကို ရပ် ဆိုင်းခြင်း၊ ပယ်ဖျက်ခြင်းကြောင့်

သော်လည်းကောင်း၊ လုပ်ငန်းရပ်စဲခြင်းကြောင့် သော်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့်

ပျက်စီးဆုံးရှုံးမှုများကြောင့် သော်လည်းကောင်း ရာထားသည့်အတိုင်း မရရှိနိုင်သည့် ငွေများကိုဆိုသည်။

(ဂ) နောက်ထပ်ခွင့်ပြုသောသုံးငွေ ဆိုသည်မှာ ၁၉၇၆ ခုနှစ်၊ နိုင်ငံတော်၏ ဘဏ္ဍာငွေ အရ-အသုံးဆိုင်ရာ ဥပဒေအရ

ခွင့်ပြုထားသည့် သုံးငွေများအပြင် နောက်ထပ် ခွင့်ပြုသည့် သုံးငွေများကို ဆိုသည်။

အခန်း(၂)

နောက်ထပ်ဘဏ္ဍာရန်ပုံငွေများကို စီမံခြင်းဆိုင်ရာပြဋ္ဌာန်းချက်

- ၃။ ဤဥပဒေတွင် ဖော်ပြထားသည့် နောက်ထပ် ရာထားသော တိုးရမည့် ရငွေကို စီမံစည်းကြပ်ကောက်ခံရာတွင်လည်းကောင်း၊ နောက်ထပ်ခွင့်ပြုသော သုံးငွေကို စီမံခန့်ခွဲရာတွင်လည်းကောင်း၊ ၁၉၇၆ခုနှစ်၊ နိုင်ငံတော်၏ဘဏ္ဍာငွေ အရ-အသုံးဆိုင်ရာ ဥပဒေအပိုင်း ၂၊ ဘဏ္ဍာရန်ပုံငွေအခန်း(၁)၊ ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေနှင့် နိုင်ငံတော်၏အဖွဲ့အစည်းများ ၏ ဘဏ္ဍာရန်ပုံငွေနှင့် စပ်လျဉ်းသည့် ဖော်ပြချက်ပါ အတိုင်း ဆောင်ရွက်ရမည်။
- ၄။ (က) ဤဥပဒေပါ နောက်ထပ်ရာထားသော ရငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ် အသီးသီးသည် အောက်ပါဇယား(၁)၊ (၃) နှင့် (၅) တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့် ရငွေကို စီမံစည်းကြပ်ကောက်ခံရမည်။
- (ခ) ပုဒ်မခွဲ(က)ပါ တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားတာဝန်ပေးထားသည့် ရငွေကို စီမံစည်းကြပ်ကောက်ခံရန် မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လုပ်ပိုင်ခွင့် အပ်နှင်းနိုင်သည်။
- (ဂ) ရငွေကို စီမံစည်းကြပ်ကောက်ခံရာတွင် ဤဥပဒေပါပြဋ္ဌာန်းချက်များ၊ ၁၉၇၆ခုနှစ်၊ နိုင်ငံတော်၏ ဘဏ္ဍာငွေအရ-အသုံးဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ရငွေအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်ရမည်။
- ၅။ (က) ဤဥပဒေပါ နောက်ထပ်လျာထားသောလျော့ငွေနှင့် စပ်လျဉ်း၍၊ အောက်ပါဇယား (၁) နှင့် (၃) တို့တွင် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ၁၉၇၆ ခုနှစ်၊ နိုင်ငံတော်၏ ဘဏ္ဍာငွေအရ-အသုံးဆိုင်ရာ ဥပဒေအရ စီမံစည်းကြပ်ကောက်ခံရန် တာဝန်ရှိသောရငွေများအနက် မိမိနှင့်ယှဉ်တွဲဖော် ပြထားသည့် လျော့ငွေပမာဏကို လျော့ပေါ့၍ စီမံစည်းကြပ်ကောက်ခံနိုင်သည်။
- (ခ) ပုဒ်မခွဲ (က) ပါ တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် လျော့ငွေများအတွက် လိုအပ် သော ကိစ္စများကို ဆက်လက်ဆောင်ရွက်ရန် မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လုပ်ပိုင်ခွင့် အပ်နှင်းနိုင်သည်။
- (ဂ) လျော့ငွေများနှင့်စပ်လျဉ်း၍ အမှုကိစ္စရပ် အလိုက် စာရင်းမှ ပယ်ဖျက်ခြင်း၊ လွတ်ငြိမ်းခွင့်ပေးခြင်း တို့ကို ဤဥပဒေပါပြဋ္ဌာန်းချက်များ၊ ၁၉၇၆ ခုနှစ်၊ နိုင်ငံတော်၏ ဘဏ္ဍာငွေ အရ-အသုံးဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ရငွေအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။
- ၆။ (က) ဤဥပဒေပါ နောက်ထပ်ခွင့်ပြုသော သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီး သီးသည် အောက်ပါဇယား (၂)၊ (၄) နှင့် (၆) တို့တွင် မိမိနှင့် ယှဉ်တွဲဖော်ပြထားသည့် သုံးငွေကို စီမံသုံး စွဲရမည်။
- (ခ) ပုဒ်မခွဲ (က) ပါ တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားတာဝန်ပေးထားသည့် သုံးငွေကို စီမံခန့်ခွဲရန် မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လုပ်ပိုင်ခွင့် အပ်နှင်းနိုင် သည်။

(ဂ) သုံးငွေများကို စီမံခန့်ခွဲရာတွင် ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ၁၉၇၆ ခုနှစ်၊ နိုင်ငံတော်၏ ဘဏ္ဍာငွေ အရ-အသုံးဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ဘဏ္ဍာရေးနည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်း များ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

(ပုံ) နေဝင်း

ဥက္ကဋ္ဌ

နိုင်ငံတော်ကောင်စီ

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်။

အမိန့်အရ၊

ရန်ကုန်မြို့၊ ၁၃၃၈ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်။

(၁၉၇၆ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်။)

----- Attachment -----

[ပူးတွဲဖော်ပြသော စာရင်း ၁] ၀၁ ဇယား (၁) ဝန်ကြီးဌာနများနှင့်ဦးစီးဌာနများ

[ပူးတွဲဖော်ပြသော စာရင်း ၂] ၀၂ ဇယား (၂) ဝန်ကြီးဌာနများနှင့်ဦးစီးဌာနများ

[ပူးတွဲဖော်ပြသော စာရင်း ၃] ၀၃ ဇယား (၃) ကော်ပိုရေးရှင်း၊ ကောင်စီ၊ ကော်မတီနှင့် ဘဏ်စသည့်အဖွဲ့အစည်းများ

[ပူးတွဲဖော်ပြသော စာရင်း ၄] ၀၄ ဇယား (၄) ကော်ပိုရေးရှင်း၊ ကောင်စီ၊ ကော်မတီနှင့် ဘဏ်စသည့်အဖွဲ့အစည်းများ

[ပူးတွဲဖော်ပြသော စာရင်း ၅] ၀၅ ဇယား (၅) စည်ပင်သာယာရေးအဖွဲ့များ

[ပူးတွဲဖော်ပြသော စာရင်း ၆] ၀၆ ဇယား(၆) စည်ပင်သာယာရေးအဖွဲ့များ